

# မြန်မာ နိုင်ငံဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မူဘောင်

---


## အကြံပြု ဆွေးနွေးပွဲများ

June 2014



# အကြံပြုဆွေးနွေးပွဲများ ကျင်းပခြင်း၏ ရည်ရွယ်ချက်

- မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်နိုင်ရန် ရည်ရွယ်ဆောင်ရွက်သည့် နိုင်ငံဆိုင်ရာ စနစ်တကျ ဆန်းစစ်လေ့လာမှု (SCD)မှ ထွက်ပေါ်လာသည့် ဦးစားပေး ကဏ္ဍများကို အသိပေး တင်ပြနိုင်ရန်
- ကမ္ဘာ့ဘဏ်အုပ်စု၏ မြန်မာနိုင်ငံဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မူဘောင် (CPF) ရေးဆွဲရာတွင် အရေးကြီးကဏ္ဍများကို သတ်မှတ်နိုင်ရေးအတွက် အကြံဉာဏ်များ ရယူသွားရန်



# အကြံပြု ဆွေးနွေးပွဲ လုပ်ငန်း အစီအစဉ်

---

၁။ အဖွင့်	၁၀ မိနစ်
၂။ ကမ္ဘာ့ဘဏ်အုပ်စု အကြောင်း တင်ပြခြင်း	၃၀ မိနစ်
၃။ မေးခွန်းမေးမြန်းခြင်း	၃၀ မိနစ်
၄။ အုပ်စုငယ်များဖြင့် ဆွေးနွေးခြင်း	၃၀ မိနစ်
၅။ အားလပ်ချိန်	၃၀ မိနစ်
၆။ ဆွေးနွေးမှုများကို ပြန်လည် တင်ပြခြင်း/မေးခွန်းမေးမြန်းခြင်း	၆၀ မိနစ်
၇။ အုပ်စုလိုက် ဆွေးနွေးခြင်း	၂၀ မိနစ်
၈။ မေးခွန်းမေးမြန်းခြင်း	၂၀ မိနစ်
၉။ အပိတ်	၁၀ မိနစ်

# မေတ္တာရပ်ခံချက်

၁။ အစည်းအဝေးတက်ရောက်လာသူများသည် အစည်းအဝေးအတွင်းမှ ရရှိသည့် သတင်းအချက် အလက်များကို မည်သူနှင့်မဆို မျှဝေနိုင်သော်လည်း တက်ရောက်လာသူ တစ်ဦးတစ်ယောက်ချင်း၏ ပုဂ္ဂလိက လွတ်လပ်ခွင့်ကို လေးစားသောအားဖြင့် တက်ရောက်လာသူများ၏ အမည်၊ ကိုယ်စားပြု အဖွဲ့ အစည်း စသည်တို့ကို ဖော်ထုတ်ပြောဆိုခြင်း မပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။

၂။ တက်ရောက်လာသူများ၏ စာရင်းကို အများပြည်သူသိရှိရန် ထုတ်ပြန်မည် ဖြစ်ရာ မိမိ အမည်ကို မထည့်သွင်းစေလိုပါက အကြောင်းကြားပေးရန် မေတ္တာရပ်ခံအပ်ပါသည်။

၃။ ဓာတ်ပုံနှင့် ဗီဒီယို မှတ်တမ်းတင် ရိုက်ကူးလိုပါက သက်ဆိုင်သူများကို အသိပေးရန် မေတ္တာရပ်ခံအပ်ပါသည်။

# ပါဝင်သည့် အကြောင်းအရာများ

---

၁။ ကမ္ဘာ့ဘဏ်အုပ်စု အကြောင်း

၂။ မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသည့် ကမ္ဘာ့ဘဏ်၏ လုပ်ငန်းအစီအစဉ်များ

၃။ ရှေ့ဆက်လက်မည့် လုပ်ငန်း အစီအစဉ်၊ မြန်မာနိုင်ငံဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မူဘောင် တစ်ရပ်ရေးဆွဲ အကောင်အထည်ဖော်ခြင်း

# ကမ္ဘာ့ဘဏ်အုပ်စု

---



# ကမ္ဘာ့ဘဏ်အုပ်စု ၏ ရည်မှန်းချက်

- အလွန်အမင်း ဆင်းရဲနွမ်းပါးမှုကို အဆိုးသတ်နိုင်ရန်

တစ်ရက်လျှင် ဝင်ငွေ ဒေါ်လာ ၁.၂၅ အောက်ဖြင့် အသက်ရှင်သန်ရသည့် လူဦးရေ ရာခိုင်နှုန်းကို ၃% အထိ လျော့ချသွားရန်

- သာယာ ဝပြောမှု ဝေမျှခြင်းကို မြှင့်တင် ဆောင်ရွက်ရန်

နိုင်ငံတိုင်းအသီးသီးရှိ အခြေခံ လူတန်းစား ၄၀% ၏ ဝင်ငွေတိုးတက်လာအောင် ကူညီ ဆောင်ရွက် ပေးခြင်းဖြင့် သာယာဝပြောမှု ဝေမျှခြင်းကို မြှင့်တင် ဆောင်ရွက်သွားရန်

**END EXTREME POVERTY.**  
 Goal: Decrease the percentage of people living on less than US\$1.25 a day to no more than 3 percent by 2030.

*"To reach the 2030 goal, we must halve poverty once, then halve it again, and then nearly halve it a third time—all in less than one generation."  
 — Jim Yong Kim*

**POVERTY**

+ ENVIRONMENTAL, SOCIAL, AND ECONOMIC SUSTAINABILITY 2030

*Growth of the bottom 40 percent that is consistently lower than the average growth should be a cause for concern. No country has transited beyond middle-income status while maintaining high levels of inequality.*

**PROSPERITY**

**PROMOTE SHARED PROSPERITY.**  
 Goal: Foster the welfare and income growth of the bottom 40 percent of the population in every developing country.



# မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသည့် ကမ္ဘာ့ဘဏ်၏ လုပ်ငန်းအစီအစဉ်များ

---





# မြန်မာနိုင်ငံနှင့် ကမ္ဘာ့ဘဏ်အုပ်စု ပြန်လည် ပူးပေါင်းဆောင်ရွက်ခြင်း

- ကမ္ဘာ့ဘဏ်အုပ်စုသည် မြန်မာနိုင်ငံနှင့် နှစ်ပေါင်း ၂၀ ကျော်ကြာ အဆက်ပြတ်ခဲ့ပြီးနောက် ၂၀၁၂ ခုနှစ်တွင် ပူးပေါင်းဆောင်ရွက်မှုများကို ပြန်လည် စတင်ခဲ့သည်။
- ပြန်လည် ပူးပေါင်းဆောင်ရွက်ပြီးနောက် ၁၈ လ အတွင်း ကမ္ဘာ့ဘဏ်အုပ်စု၏ လုပ်ငန်းများဆောင်ရွက်ရန် ကြားဖြတ် မဟာဗျူဟာကို ရေးဆွဲခဲ့သည်။
- ကြားဖြတ် မဟာဗျူဟာကို ရေးဆွဲရာတွင် အကြံပြု ဆွေးနွေးပွဲများကို (အစိုးရ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ ဖွံ့ဖြိုးရေး မိတ်ဖက်များ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် အခြားအဖွဲ့အစည်းများ အပါအဝင်) ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခဲ့သည်။ ကမ္ဘာ့ဘဏ် ဘုတ်အဖွဲ့ က ၂၀၁၂ နိုဝင်ဘာလ ၁ ရက်နေ့ တွင် အတည်ပြုခဲ့ပြီး အဆိုပါ ကြားဖြတ်ဗျူဟာကို အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ဖတ်ရှုနိုင်ပါသည်။

# မြန်မာနိုင်ငံဆိုင်ရာ မဟာဗျူဟာ

ကြားဖြတ် မဟာဗျူဟာသည် မဏ္ဍိုင်သုံးရပ် အပေါ်တွင် ဗဟိုပြုထားသည်။

မဏ္ဍိုင် ၁။ အင်စတီကျူးရှင်းများကို ပြုပြင်ပြောင်းလဲခြင်း

- ပိုမို ပွင့်လင်းမြင်သာမှုရှိသော၊ တုန့်ပြန်ဆောင်ရွက်နိုင်စွမ်းသော၊ တာဝန်ခံမှုရှိသော အင်စတီကျူးရှင်းများ ဖြစ်ပေါ်လာရန် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာတွင် ကူညီရန်
- အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍနှစ်ရပ် စလုံးတွင် ဆောင်ရွက်ရန်


မဏ္ဍိုင် ၂။ ယုံကြည်မှု တည်ဆောက်ခြင်း

- ထင်သာမြင်သာရှိသည့် အကျိုးရလဒ်များကို ပြည်သူများထံသို့ တိုက်ရိုက် ကူညီပေးအပ်နိုင်ရန်
- ငြိမ်းချမ်းရေးလုပ်ငန်းတွင် ကူညီရန်
- အခြား ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့ များနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဖြစ်ပေါ်တိုးတက်စေရေး ကူညီရန်

မဏ္ဍိုင် ၃။ ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်း အစီအစဉ်များအတွက် ပြင်ဆင်ရန်

- အသိပညာ ဗဟုသုတအပေါ် အခြေခံဆောင်ရွက်သည့် ကမ္ဘာ့ဘဏ်၏ လုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်ရန်

# မြန်မာနိုင်ငံအတွက် IFC ၏ မဟာဗျူဟာ



IFC ၏ မြန်မာနိုင်ငံအတွက် မဟာဗျူဟာသည် ကျယ်ပြန့်သည့် ကဏ္ဍလေးရပ်အပေါ်တွင် ဗဟိုပြုထားသည်။

(၁) စီးပွားရေး လုပ်ငန်းများ ဖြစ်ထွန်းအောင်မြင်ရေးအတွက် လိုအပ်သည့် အခြေခံ အဆောက်အအုံ ကဏ္ဍ

(၂) ငွေကြေး အရင်းအနှီး လက်လှမ်းမီနိုင်ရန် ဆောင်ရွက်ခြင်း

(၃) စိုက်ပျိုးရေး ထုတ်ကုန်များ တိုးတက် ထုတ်လုပ်နိုင်ရေးနှင့်

(၄) ကုန်ထုတ်လုပ်ရေးနှင့် ဝန်ဆောင်မှုကဏ္ဍများတွင် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများပိုမို ဝင်ရောက်ခြင်းဖြင့် အလုပ်အကိုင်များ ဖန်တီးပေးနိုင်ခြင်း

ရှေ့သို့ ဆက်လက် ချီတက်ခြင်း။

မြန်မာနိုင်ငံဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု  
မူဘောင်တစ်ရပ် ရေးဆွဲ အကောင်အထည်ဖော်ခြင်း

---

# မြန်မာနိုင်ငံဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မူဘောင် (CPF)

- ရည်မှန်းချက်

- မြန်မာနိုင်ငံတွင် ကမ္ဘာ့ဘဏ်အုပ်စုကဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ အခြေခံသွားမည်
- ကြားဖြတ် မဟာဗျူဟာကို ဆက်ခံမည်
- လာမည့် လေးနှစ် မှ ခြောက်နှစ် ကာလအပိုင်းအခြားတွင် ဆောင်ရွက်သွားမည်


- လုပ်ငန်းဆောင်ရွက်မှု

- ကမ္ဘာ့ဘဏ်အုပ်စုက ရေးသားမည်ဖြစ်ပြီး ကမ္ဘာ့ဘဏ်အုပ်စု ဘုတ်အဖွဲ့က ဆွေးနွေးအတည်ပြုမည်ဖြစ်ကာ ပြည်သူလူထုထံသို့ ထုတ်ပြန်သွားမည်
- မြန်မာနိုင်ငံဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မူဘောင်ကို ပြင်ဆင်ရေးဆွဲရာတွင် ဆန်းစစ် လေ့လာမှုများပြုလုပ်ခြင်းနှင့် အကြံပြုဆွေးနွေးပွဲများ ပြုလုပ်ခြင်းတို့ကို ဗဟိုပြု ဆောင်ရွက်သွားမည်

# Information Base

- **နိုင်ငံဆိုင်ရာ စနစ်တကျ လေ့လာ ဆန်းစစ်မှု (SCD)**
  - ဆင်းရဲမှု တိုက်ဖျက်ရန်နှင့် သာယာဝပြောမှုများ ဝေမျှရာတွင် မြှင့်တင်နိုင်ရန် အတွက် အဓိက ကြံတွေ့နိုင်သည့် အခက်အခဲများကို ဖော်ထုတ်သည်။
  - SCD နှင့် စပ်လျဉ်းသည့် အကြံပြု ဆွေးနွေးပွဲများကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလမှ မေလအတွင်း ကျင်းပခဲ့သည်။
  - ကမ္ဘာ့ဘဏ်အုပ်စုက ဆောင်ရွက်သွားမည့် ကဏ္ဍများကိုသာမက
  - မြန်မာနိုင်ငံအတွက် အရေးကြီးသည့် ကဏ္ဍများကို ဖော်ထုတ်ခဲ့သည်။

→ SCD က ဖော်ထုတ်ထားသည့် ကဏ္ဍများကို ကြည့်ရှုပြီး ကမ္ဘာ့ဘဏ်၏ လုပ်ငန်း အစီအစဉ် CPF ကို ရေးဆွဲသည်။
- **နှစ်နှစ်အတွင်း ရရှိခဲ့သည့် အတွေ့အကြုံများနှင့် ဆန်းစစ် လေ့လာမှုများ**
  - ၂၀၁၂ ခုနှစ်တွင် ပူးပေါင်းဆောင်ရွက်မှုများကို ပြန်လည် စတင်ခဲ့သည်။ ထိုအချိန်မှ စတင်၍ ဒေါ်လာသန်း ၇၅၀ ကျော်ရှိပြီး လုပ်ငန်းဆောင်ရွက်မှုများမှ တစ်ဆင့် အတွေ့အကြုံများကို ရယူနိုင်ခဲ့သည်။
  - လေ့လာဆန်းစစ်မှု လုပ်ငန်းများကိုလည်း ဆောင်ရွက်နိုင်ခဲ့သည်။ ပြည်သူ့ဘဏ္ဍာငွေ သုံးစွဲမှု လေ့လာဆန်းစစ်ချက်၊ ရင်းနှီးမြှုပ်နှံမှု အခြေအနေ လေ့လာ ဆန်းစစ်ချက်၊ စီးပွားရေး လုပ်ငန်း ဆောင်ရွက်မှု အစီရင်ခံစာ စသည်တို့ ပါဝင်သည်။
- **အဖွဲ့အစည်းအသီးသီးထံမှ အကြံဉာဏ်များ ရယူခြင်း**
  - အစိုးရ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်းများ၊ အပါအဝင် အခြား အဖွဲ့အသီးနှင့် အကြံပြု ဆွေးနွေးပွဲများကို ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်ခဲ့ပါသည်။



# SCD မှ ထွက်ပေါ်လာသည့် အဓိက ဦးစားပေး ကဏ္ဍများ

- ကြိုတင်ရှိထားရမည့် အရာများနှင့် ရေရှည်ဖွံ့ဖြိုးရန်အတွက် အကြောင်းရင်းများ
  - နိုင်ငံရေး အကူးအပြောင်းကာလ ညင်သာမှုရှိခြင်း
  - မက်ခရို စီးပွားရေး စနစ် တည်ငြိမ်မှု ရှိခြင်း
  - ပြည်သူ့ဘဏ္ဍာငွေ အရင်းအမြစ်များကို စီမံခန့်ခွဲခြင်းနှင့် အကျိုးရှိရှိ အသုံးပြုနိုင်ခြင်း
  - မူဝါဒ ချမှတ်ခြင်း၊ ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် ပြည်သူ့ဝန်ဆောင်မှုများ ပေးအပ်ခြင်းတို့တွင် အစိုးရ၏ စွမ်းဆောင်ရည် မြင့်မားခြင်း
- ဆင်းရဲတွင်းမှ လွတ်မြောက်ရန် အဓိက နည်းလမ်းများ
  - စိုက်ပျိုးရေးလုပ်ငန်း ဝင်ငွေများကို တိုးတက်ရရှိစေရန်
    - စိုက်ပျိုးရေး ထွက်ကုန်များကို တိုးမြှင့်ထုတ်လုပ်ခြင်း
    - စိုက်ပျိုးရေး ဈေးကွက် ချဲ့ထွင်နိုင်ခြင်း
    - မြေယာ ကဏ္ဍ စီမံအုပ်ချုပ်မှုကို တိုးတက်အောင် ပြုလုပ်ခြင်း



# SCD မှ ထွက်ပေါ်လာသည့် အဓိက ဦးစားပေး ကဏ္ဍများ (Continued)

- ဆင်းရဲတွင်းမှ လွတ်မြောက်နိုင်မည့် အဓိက နည်းလမ်းများ
  - စိုက်ပျိုးရေး ကဏ္ဍအပြင် ပုဂ္ဂလိက ကဏ္ဍ ဦးဆောင်ပါဝင်သည့် စီးပွားရေး တိုးတက်မှု မှတ်စီဆင့် အလုပ်အကိုင်များ ဖန်တီးပေးခြင်း
    - ❖ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ခြင်းနှင့် ကမ္ဘာ့အနှံ့အပြားရှိ ဈေးကွက်များနှင့် ချိတ်ဆက်ပေးခြင်း
    - ❖ လျှပ်စစ်ဓာတ်အားတိုးတက်ရရှိစေရန် ဆောင်ရွက်ခြင်း
    - ❖ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ခြင်း
    - ❖ ငွေကြေး အရင်းအနှီးဈေးကွက်ကို လက်လှမ်းမီအောင် ဆောင်ရွက်ခြင်း
  - လူသားအရင်းအမြစ် တိုးတက်စေရန်
    - ❖ အခြေခံ ကျန်းမားရေး စောင့်ရှောက်မှု တိုးတက်စေရန် ဆောင်ရွက်ခြင်း
    - ❖ ပညာရေး တိုးတက်စေရန် ဆောင်ရွက်ခြင်း

# ရှေ့သို့ ဆက်လက် ချီတက်ခြင်း

အကြံပြု ဆွေးနွေးပွဲများတွင် အဓိက မေးခွန်းနှစ်ခု၏ အဖြေများကို သိရှိလိုပါသည်

၁။ SCD မှ တစ်ဆင့် ဖော်ထုတ်ထားသည့် ဦးစားပေး ကဏ္ဍများအနက် မည်သည့်ကဏ္ဍများကို ကမ္ဘာ့ဘဏ်အုပ်စုအနေနှင့် လာမည့် လေးနှစ်အတွင်း ဆောင်ရွက်သင့်ပါသလဲ။ ဘာကြောင့်လဲ။

- အဆိုပါ ကဏ္ဍများတွင် ကမ္ဘာ့ဘဏ်အနေနှင့် ဆန်းသစ်တူးခြားသည့် အသိပညာဗဟုသုတများကို အသုံးပြု ဆောင်ရွက်နိုင်မည်လား
- အဆိုပါ ကဏ္ဍများတွင် နိုင်ငံတော် အစိုးရ သို့မဟုတ် အခြား ဖွံ့ဖြိုးရေး မိတ်ဖက် အဖွဲ့များ၏ ပါဝင်ဆောင်ရွက်မှု နည်းပါးနေပါသလား

၂။ SCD မှ တစ်ဆင့် ဖော်ထုတ်ထားသည့် ဦးစားပေး ကဏ္ဍများအနက် မည်သည့်ကဏ္ဍများကို ကမ္ဘာ့ဘဏ်အုပ်စုအနေနှင့် လာမည့် လေးနှစ်အတွင်း မလိုပဲဆောင် သင့်ပါသလဲ။ ဘာကြောင့်လဲ။

- အဆိုပါ ကဏ္ဍများတွင် အခြား (နိုင်ငံတော် အစိုးရ၊ အရပ်ဘက် အဖွဲ့အစည်းနှင့် အခြား အလှူရှင်များ) ပါဝင်ဆောင်ရွက်နေပြီး ဖြစ်ပါသလား
- အဆိုပါ ကဏ္ဍများသည် ယခုအချိန်တွင် ဖြေရှင်းဆောင်ရွက်ရန် အချိန်ကာလ စောနေပါသလား။ ဘာကြောင့်လဲ။
- အဆိုပါ ကဏ္ဍများတွင် ကမ္ဘာ့ဘဏ်အုပ်စုအနေနှင့် ကောင်းစွာ သင့်လျော်ခြင်း မရှိလိုလား။

# ရွေးချယ်ခြင်း၊ ဦးစားပေး ကဏ္ဍများကို မည်သို့ ရွေးချယ်မည်နည်း

---

ရွေးချယ်ရာတွင် စံထားမည့် အချက်အချို့

- ထွက်ပေါ်လာမည့် ရလဒ်၏ အတိုင်းအဆ (ဆင်းရဲမှု၊ လျော့ချရေး နှင့် သာယာဝပြောမှု၊ မျှဝေရေး မြှင့်တင်ဆောင်ရွက်ခြင်း)
- ဖြစ်တန်စွမ်းနှင့် အချိန်ကိတ်ဖြစ်မှု (တိုင်းပြည်၏ ဦးစားပေး ကဏ္ဍများ၊ စွမ်းဆောင်ရည်၊ အချိန်ကိတ်ဖြစ်ခြင်း/ ရလဒ်ထွက်ပေါ်လာမည့် မြန်နှုန်းစသည်)
- ကမ္ဘာ့ဘဏ်အုပ်စု၏ အားသာချက်များ (နည်းပညာနှင့် ဘဏ္ဍာရေးဆိုင်ရာ)

အထက်ပါ စံနှုန်းများသည် အရေးကြီးပါသလား။ အခြား ထပ်မံ ဖြည့်စွက် အကြံပြုနိုင်ပါသည်။

# လုပ်ငန်းစဉ်နှင့် ဆက်လက်ဆောင်ရွက်မည့် အချိန်ဇယား



## နိုင်ငံဆိုင်ရာ စနစ်တကျ လေ့လာ ဆန်းစစ်မှု

ဧပြီ  
မေ  
ဩဂုတ်

Concept လေ့လာသုံးသပ်ခြင်း  
အကြံပြုဆွေးနွေးပွဲများ ကျင်းပခြင်း  
ပြီးဆုံးခြင်းနှင့် ထုတ်ဝေခြင်း



## မြန်မာ နိုင်ငံဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မူဘောင်

ဇူလိုင်  
ဇူလိုင်  
အောက်တိုဘာ/နိုဝင်ဘာ

Concept လေ့လာသုံးသပ်ခြင်း  
အကြံပြုဆွေးနွေးပွဲများ ကျင်းပခြင်း  
ကမ္ဘာ့ဘဏ် ဘုတ်အဖွဲ့ သုံးသပ်ခြင်းနှင့် ထုတ်ဝေခြင်း

# အချိန်ပေး တက်ရောက်လာသည့်အတွက် အထူးကျေးဇူးတင်ရှိပါသည်

- အကြံပြုချက်များ အကျဉ်းချုပ်နှင့် အစည်းအဝေး တက်ရောက်လာသူများ၏ စာရင်းကို လူကြီးမင်းထံသို့ ပေးပို့ မည်ဖြစ်ပြီး ကမ္ဘာ့ဘဏ်အုပ်စု၏ ဝက်ဆိုက် စာမျက်နှာတွင်လည်း လွှင့်တင်ထားမည် ဖြစ်ပါသည်။
- ထပ်မံ၍ အကြံပြုချက်များကို ပေးပို့ လိုပါက [myanmar@worldbank.org](mailto:myanmar@worldbank.org) နှင့် [www.facebook.com/WorldBankMyanmar](https://www.facebook.com/WorldBankMyanmar) သို့ ပေးပို့နိုင်ပါသည်။
- အကြံပြုဆွေးနွေးပွဲများကို စက်တင်ဘာလနှင့် ဧပြီလတိုဘာလများတွင် ကျင်းပသွားမည်ဖြစ်ပြီး ဖိတ်စာများကို ရက်သတ္တပတ် နှစ်ပတ် ကြိုတင် ပေးပို့ အကြောင်းကြားသွားပါမည်။
- အကြံပြုဆွေးနွေးပွဲ feedback form များတွင် ဖြည့်စွက်ရေးသားပြီး အစည်းအဝေးမှ မထွက်ခွာမီတွင် ပေးအပ်စေလိုပါသည်။

# ကျေးဇူးတင်ပါသည်

---

